

အသက်ကယ်ဘောက္ခိုင်း နဲ့ <a-thet ke baw: gwin:> [缅·英 အသက်ကယ် + buoy + က္ခိုင်း] 救生圈
 အသက်ကယ်လျှော့ နဲ့ <a-thet ke hlei> 救生船, 救生艇
 အသက်ကယ်လျှော့ဘား နဲ့ <a-thet ke hlei ga:> (救生用)云 梯
 အသက်ချမ်းသာပေး ကာ <a-thet khyan: tha pei:> 饶命
 အသက်ငင် ကာ <a-thet ngin> ①(临死前)倒气, 奄奄一息,
 苟延残喘: ~ ရနေသာလုပ်ငန်း 行将倒闭奄奄一息的企 业 ②(喻)衰落
 အသက်စွေး ကာ <a-thet sei'/ a-thet si'> 到法定年龄的, 适 龄的
 အသက်စွဲ့ ကာ <a-thet sun'> 冒死
 အသက်ဆိုရွှေ့ ကာ <a-thet hso: shei> (贬)命长: ဒိကျား
 တယ် ~ ပါကထား။ 这只老虎命真长。/ အသက်ဆိုရွှေ့လိုင်
 ခဲ့ဘူး။ 未能长命。
 အသက်ဆဲ့ဗား ကာဝါ <a-thet hsan bya:> 冒着生命危险,
 千钧一发: တပ်သားများ၏ ~ စွဲ့စွဲ့မှုကိုခြေးကျူးရပေါ်။ 战 士们冒着生命危险的行动是值得赞扬的。/ ~လုပ်သည်။
 冒险去干。/ ~ ကို 一千钧一发的事
 အသက်ဆုံး ကာ <a-thet hson:> 丧命
 အသက်ဆောင် ကာ <a-thet hset> ①维持生命 ②维持(工作):
 ငှါးသတင်းစာတိုက်သည်ကြော်ဖြော်မြင် ~ နေရသည်။ 该报馆靠 广告维持下去。
 အသက်ထူးဗား ကာဝါ <a-thet t- bya:> = အသက်ဆဲ့ဗား
 အသက်ထာ့ နဲ့ <a-thet ta> 寿命, 年数: ~ တိုသည်။ 命短。
 / ~ ရှည်သည်။ 命长。
 အသက်တို့ ကာ <a-thet to> 命短
 အသက်တိုး နဲ့ <a-thet ton:> 心肝儿, 宝贝: မေမေ ~ မို့
 ရှုံး။ 妈妈的心肝宝贝！
 အသက်တမ်း နဲ့ <a-thet tan:> 年数, 寿命
 အသက်ထက်ဆုံး ကာ <a-thet htet hson:> 一辈子, 一生,
 终生: ~ အိုအောင်မောင်ပေါင်းနိုင်ကြပါ။ 但愿白头偕 老！
 အသက်ထင်ရှုံးရှုံး ကာ <a-thet htin sha: shi:> 活着, 在世:
 သူ ~ နောက်တော် 他生前
 အသက်ထင်ထင်း ကာဝါ <a-thet htin lin:> 逼真, 栩栩如生:
 ထွေ့ထွေ့တွင်တော်ကော်အထော်များများ ~ တကယ်ရှိခဲ့ကြသောသ မိုင်းဝင်ပုဂ္ဂိုလ်များဖြစ်ကြသည်။ 在小说中描绘的人物有许多 是真实的历史人物。
 အသက်ထွက် ကာ <a-thet htwet> 断气, 咯气, 死去
 အသက်နှင်း ကာ <a-thet hnин:> 以命相托
 အသက်ပါ ကာ <a-thet pa> 生动, 感人: ပိုန်းချိကားသို့ ~ တယ်။ 这张画很生动。
 အသက်ပေး ကာ <a-thet pei:> 牺牲生命, 把生命献给……,

~ ချုစ်သည်။ 深爱。
 အသက်ပေါင် နဲ့ <a-thet paun> = အသက်အာမခံ
 အသက်ပျောက် ကာ <a-thet pyaut> 死, 断气
 အသက်ပြုင်း ကာ <a-thet pyin:> 生命力强: လူသည်အလွန် ~ ပါသည်။ 人的生命力很强。
 အသက်ပြည့် ကာ <a-thet pyei:> 适龄, 够年龄: ကျောင်းထားတဲ့ အခါ ~ ရွှေ့ဘား။ 让(他)上学时到入学年龄了吗?
 အသက်ပြတ် ကာ <a-thet pyat> 断气, 死亡
 အသက်ပို့ နဲ့ <a-thet pho:> 抚恤金
 အသက်ပူး နဲ့ <a-thet bu:> 命根子, 掌上明珠, 心肝儿, 宝 贝儿
 အသက်ဘေး နဲ့ <a-thet bei:> 生命危险
 အသက်မွေး ကာ <a-thet mwei:> ①谋生: ~ ပုံ 谋生方式
 ②维持生命
 အသက်မွေးမြှုံး ကာ <a-thet mwei: myu> = အသက်မွေး
 အသက်မွေးဝင်းကျောင်း နဲ့ <a-thet mwei: wan: gyaun:> 谋 生: ~ ပြုသည်။ 谋生。/ ~ ရှာသည်။ 谋生。
 အသက်ရ ကာ <a-thet ya'> 上了年纪
 အသက်ရှုံး နဲ့ <a-thet yit> 【植】年轮
 အသက်ရှိုး ကာ <a-thet shi:> 有生命, 活着
 အသက်ရှုံး ကာ <a-thet shu'> 吸气: ~ လိုပ်နိုင်း။ 吸气吸 不够。/ ~လမ်းကြောင်း 呼吸道 / ~ အော် 呼吸系统 / ~ အော် 呼吸器官
 အသက်ရှုံးကျော် ကာ <a-thet shu kyat> ①憋气, 呼吸困难
 ②处于困境
 အသက်ရှုံးချောင်း ကာ <a-thet shu khyaun> 松了一口气
 အသက်ရှုံးပါက် ကာ <a-thet shu baut> 喘息时机: ~ရှာသည်။ 有了喘息机会。
 အသက်ရှုံးပြောင်း ကာ <a-thet sbu phyaun:> = အသက်ရှုံး ချောင်း
 အသက်ရှုံးမှား ကာ <a-thet shu hma:> (惊恐, 惊奇时)连 气都透不过来
 အသက်ရှင် ကာ <a-thet shin> 活着, 活命
 အသက်ရှည် ကာ <a-thet shei> 长寿
 အသက်လှတ် ကာဝါ <a-thet lut> = သက်သတ်လှတ်
 အသက်လှတ် ကာ <a-thet hlut> 放生
 အသက်ဝိညာဉ် နဲ့ <a-thet wi' nyin / a-thet wein nyin> 灵 魂, 命根子
 အသက်ဝင် ကာ <a-thet win> ①开始活动, 开始形成 ②有生 气, 活跃起来: ကုန်ထုတ်လုပ်ငန်းတွေလိုနဲ့ ~ လာပြီ။ 生产 也略有些生气了。/ မိုးလင်းသောကြောင်းတော်တို့အဆောင်သည် ~ လေသည်။ 天一亮我们的宿舍便活跃起来。③生动: အ နုပညာလက်ရာမြောက်၍ ~ လုပေသည်။ 艺术水平高, 非常生 动。